

လုံး/လုံး/လုံး နှစ် <lan bu> 核桃树
 လုံးထင်း နှစ် <lan bon htin> 按一庹长度堆放着的废木料
 လုံးလှ <lon' la'> 勤勉, 勤奋, 努力, 毅力
 လုံးလှကြီးကုတ် ကြီး <lon' la' kyo: kout> = လုံးလှစိုက်
 လုံးလှစိုက် ကြီး <lon' la' sait> 发奋努力, 勤奋
 လုံးလှထကြွ နှစ် <lon' la' hta' kywa> 勤勉, 勤奋
 လုံးလှထုတ် ကြီး <lon' la' htout> = လုံးလှစိုက်
 လုံးလှယောဂ နှစ် <lon' la' p-yaw: ga'> 个人的努力
 လုံးလှပြု ကြီး <lon' la' pyu> = လုံးလှစိုက်
 လုံးလှပျော့ ကြီး <lon' la' pyaw'> 松懈
 လုံးလှရွှေ့ ပျော့ ကြီး <lon' la' ywei' lyaw'> = လုံးလှပျော့
 လုံးလှပျော့ ကြီး <lon' la' shaw'> 意志消退, 灰心: လုံးလှပျော့
 ပဲဆက်လက်ကြိုးစားသွားယင်အောင်မြင်လိမ့်မည်။ 坚持下去继续努力定会成功。
 လုံးလှဝိရိယ နှစ် <lon' la' w-ri' ya'> = လုံးလှ / ~ ရှိသည်။
 很勤劳。
 လုံးလှညာဟ <lon' la' out tha ha'> = လုံးလှ
 လုံးလှညာဟပြု ကြီး <lon' la' out tha ha' pyu'> = လုံးလှစိုက်
 လုံး I နှစ် <lon> 坍塌 II နှစ် <lon> ① 遮得住, 严密, 不漏: ဝေ ~ သောပုံး: 不漏的桶 / မိုး ~ သည်။ 不漏雨。 / အချမ်း ~ သည်။ 挡得住寒气。 / ဆိုးအစိုးမ ~ ဘူး။ 锅盖盖不严。 ② 严密: စိတ် ~ တယ်။ 心不虚。 / နှုတ် ~ တယ်။ 嘴严, 守口如瓶。 ③ 安全: ဒီမှာပုန်းနေယင်မ ~ ဘူး။ 躲在这里不安全。 ④ 声音清晰: အသံ ~ သည်။ 声音清晰。
 လုံးကင်း နှစ် <lon gwin> = လုံးချည်
 လုံးချည် နှစ် <lon gyi> 缅甸人穿的筒裙(华侨称纱笼)
 လုံးချည်ကြမ်း နှစ် <lon gyi gyan> ① 粗布筒裙 ② 平时穿用的筒裙(与节日盛装相对而言)
 လုံးရှုံ့ နှစ် <lon gyon> 安全的, 保险的
 လုံးရှုံ့ရေး နှစ် <lon gyon yei> 安全, 保安: ကုလသမဂ္ဂ ~ ကောင်စီ 联合国安全理事会 / ~ ဌာန 保安部门
 လုံးရှုံ့ရေးခလုတ် နှစ် <lon gyon yei: kh-lout> (枪枝等的) 保险栓
 လုံးစောက် နှစ် <lon zaut> 深底坍塌
 လုံးမာ နှစ် <lon ma'> 姑娘
 လုံးမာလေး နှစ် <lon ma' g-lei> 少女, 姑娘
 လုံးမပျို နှစ် <lon ma' byo> 少女
 လုံးမလေး နှစ် <lon ma' lei> 少女
 လုံးမိ နှစ် <lon mi'> = လုံးမ
 လုံးမေ နှစ် <lon mei> 少女, 女青年
 လုံးမယ် နှစ် <lon me> = လုံးမေ
 လုံးရှည်ချင်ခွက် နှစ် <lon she gyin gwet> 【化】量杯
 လုံးလေး နှစ် <lon lei> = လုံးမလေး

လုံးလဲ နှစ် <lon le> 严密, 守口如瓶的
 လုံးလုံးရှုံ့ ကြီး <lon lon khyon gyon> 安全地
 လုံးလုံးလဲလဲ ကြီး <lon lon le: le> 严密地, 严谨地
 လုံးလုံးလောက်လောက် ကြီး <lon lon laut laut> 充足地, 充分地
 လုံးလောက် နှစ် <lon laut> 足够, 充足: ~ ရှိသောကပိုလျက် ရှိသည်။ 不仅足够, 而且有余。
 လုံးလွှေ နှစ် <lon lwei> = လုံးလောက်
 လုံး I နှစ် <lon> (合) ① 圆形物, 圆柱形物: ဘော ~ 足球 / ဆေး ~ 药粒, 药丸 / မီး ~ 灯泡 / ဝါး ~ 竹竿 ② 词句: မြှောက် ~ 吹捧的词句 / ထေ့ ~ 讽刺的语句 / ဝါးဖြန့် ~ 纯属宣传的内容 / ဝင့် ~ 吹嘘的言词 ③ 举止, 姿态, 形象: မူ ~ 矫揉造作的举动 / ဟိတ် ~ 架式 II ကြီး <lon> ① 弄圆, 搓圆: လောက်စာ ~ သည်။ 搓弹丸。 ② 卷成团(堆放): အဝတ်အစားကိုသေတ္တာထဲမှာ ~ ထိုးထားလိုက်၏။ 把衣服团塞进箱子里。 ③ 结纺果, 充满: ပုံးတန်း ~ တန်းတန်ဆောင်မုန်း 正是稻谷等结实、灌浆的 缅历八月 / အခန်းထဲမှာညှော်နံ့တွေ ~ နေတာပဲ။ 房间里都是油烟味儿。 ④ 扭打, 扭成一团: ဒိန်းမနှစ်ယောက်ရန်ဖြစ်ပြီး ~ နေတယ်။ 两个妇女扭打在一起。 ⑤ 混在一起: သူတို့နှစ်ယောက်ရန်ဖြစ်၍မျှမကြာသေးမီ ~ နေကြပြန်သည်။ 他俩吵过嘴不久又亲密地混在一起了。 ⑥ 缝边: အင်္ကျီကိုအနား ~ တယ်။ 把衣服边缝起来。 ⑦ 掺和, 弄匀: (အသား)ယင်း ~ ထားတယ်။ 把肉和油、作料掺和拌匀。 ⑧ 不开窍: ဒီသူငယ်တော်တော် ~ သေးတာပဲ။ 这小子还不开窍。 III နှစ် <lon> ① 圆球形的: အောလုံးက ~ တယ်။ 球是圆的。 ② 矮胖: သူ့လိုက်ကလေးက ~ နေတာပဲ။ 他又矮又胖。 ③ 拢音, 声音不分散 ④ 声音含混不清: သူကကားပြောသည်မှာ ~ နေ၍လိုရင်းကိုနားမလည်ပါ။ 他讲话含混不清, 不知他说的什么意思。 IV မှား <lon> (表圆形物) 颗, 粒, 只: (表整体物) 幢, 台: ဆေးလုံးတ ~ 一丸药 / ပန်းကန်တ ~ 一只碗 / တိုက်တ ~ 一幢楼 / ရေဒီယိုတ ~ 一台收音机 V ဝါး <lon> ① 表示整个, 全: တနေ့ ~ 整天 / တသက် ~ 终生 ② 表示明显存在的语气(只与တယောက် 连用): ဆရာတယောက် ~ ရှိသေးတယ်။ မသိတာရှိမေးနိုင်တာပဲ။ 有老师在嘛, 有不懂的可以问。
 လုံးကနဲ ကြီး <lon: g-ne> = လုံးကနဲခဲကနဲ
 လုံးကနဲခဲကနဲ ကြီး <lon: g-ne: khe: g-ne> 成批地, 大量地: အကြွေးကိုအလီလီခွဲချပေးပဲ ~ ဆပ်သည်။ 债务不是分几次而是一批(一次集中)还清。 / ပစ္စည်းဝယ်ယင် ~ ဝယ်လေ့ရှိတယ်။ 买东西总是成批地买。
 လုံးကောက် I ကြီး <lon: gaut> 逐个, 逐字逐句: ခင်ဗျားစာပိုဒ်အပိုဒ်ကို ကြိုဆိုသိသိလည်း လိုတယ်။ ~ သိသိလည်း လိုတယ်။ 你不仅要知道文章段落的大意而且也需要逐字逐